

**Kirin Holdings မှ မြန်မာစစ်တပ်နှင့် ဖက်စပ်လုပ်ငန်းမှ အမြတ်ငွေများကို
ဆိုင်းငံ့လိုက်ခြင်းအား Justice For Myanmar မှကြိုဆို။**
**စစ်တပ်၏ အမြတ်အစွန်းများနှင့် ခိုးယူထားသည့် ပိုင်ဆိုင်မှုများကို ပြည်သူ့ထံသို့
ပြန်လည်ပေးအပ်ရန် တောင်းဆို။**

နိုဝင်ဘာ ၁၁၊ ၂၀၂၀၊ မြန်မာ - အနာဂတ်စီးပွားရေးဝန်းကျင်မှာ “ရှင်းလင်းမြင်သာမှုကင်းမဲ့နေခြင်း” ကြောင့် မြန်မာစစ်တပ်နှင့် ၎င်းတို့၏ ဖက်စပ်လုပ်ငန်းမှ အမြတ်ငွေများကို ဆိုင်းငံ့လိုက်ကြောင်း Kirin Holdings က ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။ Kirin အနေဖြင့် ယင်းအကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုများကို ဒီမိုကရေစီနည်းကျလုပ်ငန်းစဉ်အောက်တွင် အရပ်သားအစိုးရမှတစ်ဆင့် မြန်မာပြည်သူများထံ ရောက်ရှိစေရေးအတွက် သေချာစေရပါမည်။ မြန်မာစစ်တပ်နှင့် တွဲလုပ်သည့် စီးပွားရေးလုပ်ငန်းကိုရပ်တန့်ရန် အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးမှုကို ကြိုခွဲရပြီးနောက် Kirin က ၎င်းတို့၏ မြန်မာဘီယာလုပ်ငန်းနှစ်ခုနှင့် ဖက်စပ်လုပ်ကိုင်နေသည့် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ကို စုံစမ်းစစ်ဆေးရန် Deloitte ကို ညွှန်ကြားခဲ့သည်။ Deloitte နှင့် Kirin တို့အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန်လိုပြီး တွေ့ရှိချက်အားလုံးကို အများပြည်သူသို့ချပြရန် လိုအပ်သည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် မြန်မာစစ်တပ်နှင့်ဆက်နွယ်မှုအားလုံး ဖြတ်တောက်ပစ်ရန် Justice For Myanmar မှ တောင်းဆိုသည်။ မြန်မာစစ်တပ်သည် ပြည်သူများထံမှ ခိုးယူထားသည့် ပိုင်ဆိုင်မှုများဖြင့် အမြတ်အစွန်းများ ဆက်လက်ရရှိနေပါသည်။ Myanmar Brewery ကဲ့သို့သော စီးပွားရေးလုပ်ငန်းများက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ငွေကြေးထောက်ပံ့ပေးနေပြီး ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များကို ကြွယ်ဝချမ်းသာနေစေသည်။ ဆယ်စုနှစ်များစွာ အကျင့်ပျက်စစ်အုပ်ချုပ်ရေးမှ ရယူပိုင်ဆိုင်ထားသည့် ကြွယ်ဝချမ်းသာမှုများကို ပြည်သူများထံ မဖြစ်မနေ ပြန်လည်ပေးအပ်ရပါမည်။ ဤသို့သော လုပ်ဆောင်မှုခြေလှမ်းများက မြန်မာနိုင်ငံပြည်သူအားလုံး၏ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရှိသည့် ဖက်ဒရယ်ဒီမိုကရေစီကို ဖန်တီးတည်ဆောက်ရာတွင် မဖြစ်မနေ အရေးပါသည်။ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို မဖြစ်မနေ ဖျက်သိမ်းပစ်ရပါမည်။

JUSTICE FOR MYANMAR

အယ်ဒီတာများသို့မှတ်ချက်

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေးအတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ်စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။

မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (MEHL) မှ အမြတ်အစွန်းများ မြန်မာစစ်တပ်ကို တစ်လျှောက်လုံး မည်ကဲ့သို့ပံ့ပိုးနေသည်ကို Justice For Myanmar မှမျှဝေထားသော MEHL အချက်အလက်များကို အသုံးပြုရေးထားသည့် Amnesty International ၏ "စစ်တပ်လိမိတက်" အစီရင်ခံစာအား ဤတွင် အသေးစိတ် ဖတ်ရှုပါ။

Kirin ၏ကြေငြာချက်အား ဤနေရာတွင် ဖတ်ရှုပါ။

https://www.kirinholdings.co.jp/english/news/2020/1111_02.html

ထပ်မံသိရှိလိုပါက -

ရတနာမောင်

အီးမေးလ် - media@justiceformyanmar.org

ဝဘ်ဆိုဒ် - <https://www.justiceformyanmar.org/>

ပုံတူဝဘ်ဆိုဒ် - <https://justiceformyanmar.github.io/justiceformyanmar.org/>

တွစ်တာ - @justicemyanmar

ဖေ့ဘုတ် - <https://www.facebook.com/justiceformyanmar.org/>